

လူငယ် နါ **du nge:** 青年,少年,年轻人: ~ လူငယ် 青年人
/ ~ အလုပ်သမား 青工

လူငော်မိ ကာ **du ngwei' mi:** (因大人经常抱着)小孩身体瘦弱

လူငား နါ **du hnga:** ①佣人,雇工 ②房客

လူဝ နါ **du za':** ①能力,才能 ②行踪,踪影

လူဝတဲး ကာ **du za' ton:** ①没能力,能力差 ②灭绝人种:
~ အောင်ဖက်ဆစ်တွေကည်းပုံးနိုင်စက်သည်။ 法西斯虐待摧残人们以求灭绝人种。

လူဇာုနှင့် နါ **du za' lu na':** ①能力,智力 ②人迹: တရာ့သုံး
တိတ်နေတာပဲ ~ တောင်မတွေခဲ့ရဘူး။ 整个村子静悄悄的连个人影都见不到。

လူဇာုရည် နါ **du za' lu yi:** = လူစွမ်းလူစွဲ
လူစား I နါ **du za::** ①某种人: ဘယ်လို ~ အောက်မေ့နေ
တုံး။ 把我看成什么人了? ②接替者,替身: ကျော်နှင့်
ရာတွင် ~ အသေဆုံးလိမ့်မည်။ 要派一个新人接替我的职务。 II ကာ **du sa::** 吃人,(喻)常淹死人: မီရေကန်တော်
တော် ~ တယ် 这水池经常淹死人。

လူစားထိုး ကာ **du za: hto:** 顶替,代替: မောင်သန်မားလိုး
မောင်ဘကို ~ လိုက်ရတယ်။ 貌丹没空,只得派貌巴替他去。

လူစားဝင် ကာ **du za: win:** 代替: မောင်သန်နေမကောင်လိုး ~
လုပ်တယ်။ 貌丹身体不好,就代他干。

လူစားလဲ ကာ **du za: hlwe:** 叫某人代替

လူစားလွတ် ကာ **du za: hlut:** 自己派代表;派人代替: ကျော်မသားနိုင်လိုး ~ လိုက်တယ်။ 我去不了,所以派人替我去了。

လူစားသွင်း ကာ **du za: thwin:** 派人代替

လူစီးခ နါ **du zi: ga:** 车费

လူစီးတွဲ နါ **du zi: dwe:** 客车厢

လူစီးမီးရထား နါ **du zi: mi: y- hta:** 客运列车

လူစီးသဘေား နါ **du zi: thin: baw:** 客轮

လူဒါ I နါ **du zu:** 集团,人群 II ကာ **du su:** 集合,聚集

လူစွဲကဲ့ ကာ **du zn' kwe:** (人群)分裂,分散

လူစွဲခဲ့ ကာ **du zu' khwe:** ①分手,分离 ②驱散人群:
မျက်ရည်ထိုးပြုထဲတွင်ပြုရှိကြရန် ~ သည်။ 用催泪弹和棍棒驱散人群。

လူစွဲလူရုံး နါ **du zu' lu yon:** 人群

လူစွဲလူဝေး နါ **du zu' lu wei:** = လူစွဲလူရုံး

လူစွဲလူသွင်း နါ **du zu' lu dhin:** 人群;团体

လူစွဲတက်ရေး ကာ **du zi' tet si:** 一人不漏地,人人: တိုင်း
ပြည်တိုးတက်ရေးအတွက် ~ အလုပ်လုပ်ကြပါမည်။ 人人都要为国家发展而工作。 / ~ ရအောင်ဝေးပေး၏။ 分发给每个

人。

လူဇော်နဲ့ ကာ **du zaw nan:** 变得有出息: မင်းဒီလိုပေါ်ပေါ်တော်
တန်နဲ့နေထိုင်သွားယင်ဘယ်တော့မှ ~ မှာမဟုတ်ဘူး။ 你这样庸庸碌碌地生活下去,是永远也不会有出息的。

လူဇော်မနဲ့ ကာ **du zaw m-nan:** (生活过得)庸碌无为;没有社会地位

လူစွဲတက်စွဲ ကာ **du zon tet son:** 人手齐全: စဉ်းစေ့များ ~
တက်ရောက်သည်။ 全体出席了会议。

လူစွဲသုံး ကာ **du zon thu zon:** = လူစွဲတက်စွဲ

လုပ်ကို ကာ **du sait:** ①用手工插秧 ②出劳力: ကျော် ~
မယ်ခေါင်ပျားထိုကန္တားနဲ့လွယ်စိုက်ပါ။ 我出劳力,你们出牛和大车吧。

လူစွဲ ကာ **du sit:** ①检查人数 ②审查(个人) ③观众减少: စဉ်းမြှုပ်နည်းသည် ~ သွားပြုဖြစ်သည်။ 工业展览会的观众已减少了。

လူစွဲမျိုး ကာ **du zin m-hmi:** 残废: သေတဲ့လူတွေလဲသေကုန်ပြီ
~ တဲ့လူတွေလဲရှိကုန်ပြီ။ 死的死,残的残。

လူစည် ကာ **du si:** 人多,热闹: ပြောမှာ ~ သည်။ 展览会很热闹。

လူစိတ် နါ **du zeit:** 人心,人性;良心

လူစိမ်း နါ **du zein:** ①陌生人 ②新手,生手

လူစိမ်းလှောင်း နါ **du zein: lu yun:** 陌生人

လူစိမ်းသုံး နါ **du zein: thu zein:** 陌生人

လူစွဲ၏ နါ **du zwa:** ①爱逞能撒泼的人: ~ လုပ်သည်။ 到处逞能。②(敢直言敢闹的)刺儿头

လူစွမ်း နါ **du zun:** 能力,才能: ~ ပြုသည်။ 逞能,显示才能。

လူစွမ်းကောင်း နါ **du zun: gaun:** 英雄好汉,豪杰,神通广大的人

လူစွမ်းလူစွဲ နါ **du zun: lu za':** = လူစွဲ

လူစွဲး နါ **du zo:** ①坏人,歹徒 ②匪徒,强贼

လူစွဲးထိန်း နါ **du zo: dein:** 专管坏人的警察

လူစွဲးလူသွား နါ **du zo: lu dhwan:** = လူစွဲး

လူစွဲးလူပါး နါ **du zon: lu ba:** 被遗弃的人

လူစွဲးတော် ကာ **du zet wei:** 偏僻,僻静: ~ လှို့သွေ့တော်
တယောက်တည်မှသွားရဘူး။ 因为太偏僻,晚上不敢一个人去。

လူစွဲးပေါက် နါ **du zin: baut:** (指锅炉、下水道等的)入口

လူစွဲးရဲ့ နါ **du zin: ye:** 穷人,贫民

လူစွဲး နါ **du zan:** 古怪的人,有怪癖的人

လူစွဲးထွဲ့ နါ **du zwe: hle:** 手拉车

လူစွဲး နါ **du zun:** ①残疾人 ②口吃的人

လူဇော် နါ **du: zaw:** 名人,闻人